

မာတိကာ

၁။ တစ်နေ့တာကို ဖြတ်သန်းကြည့်ခြင်း	၁
၂။ အရိပ်	၈
၃။ စိတ်တိုင်းမကျ ဖြစ်ခဲ့ကြရင်	၁၅
၄။ လူဖြစ်စေ၊ ရဟန်းဖြစ်စေ	၂၂
၅။ လောကဓမ္မနှင့် အရိယာသာဝက	၃၀
၆။ နှစ်ဆယ် ရှစ်ဆယ်သီအိုရီ (20% 80% theory)	၃၉
၇။ ဝေဒနာနှင့်အပြိုင်	၄၇
၈။ စိတ်ဓာတ်လေးတွေ ကျနေတဲ့အခါ	၅၅
၉။ ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်း	၆၃
၁၀။ ဒုက္ခကိုယ်စီ ရှိကြသည်	၇၁
၁၁။ ကိုယ်နာသော်လည်း စိတ်မနာပါစေနဲ့	၇၉
၁၂။ စိတ်ညစ်တဲ့အခါ	၈၇

၁၃။ အတွေးများရင် အဝေးသွားမယ်	၉၅
၁၄။ ဘုရားမကယ်နိုင်သူများ	၁၀၂
၁၅။ အနှစ်ရှိသော ကြီးရင့်ခြင်း	၁၁၀
၁၆။ မာန	၁၁၈
၁၇။ သူမတော်လည်း ကိုယ်ကောင်းကြစို့	၁၂၆
၁၈။ ဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်း	၁၃၃
၁၉။ မရှိမကောင်း ရှိမကောင်း (သို့) မရှိမကောင်း ရှိမကောင်း	၁၄၁
၂၀။ တောင်းဖို့ထက် ရှောင်ဖို့က အဓိက	၁၄၈